



လစဉ်သတင်းလွှာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း



ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် ကိုဗစ်-၁၉ ပထမလှိုင်းကာလတွင် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာများတွင် စိတ်ခွန်အား ဖြစ်စေမည့် ဟောပြောပွဲများ ကျင်းပခဲ့ပါသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာများ၊ ကွာရန်တင်းစင်တာများ ပိုမိုများပြားလာခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏မေတ္တာရပ်ခံချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ကွာရန်တင်းစင်တာများတွင် ဟောပြောပွဲများကျင်းပရန် စီစဉ်ခဲ့ပါသည်။ ပထမဦးစွာ လှိုင်သာယာကွာရန်တင်းစင်တာများသို့ သွားရောက်ဟောပြောခဲ့ပြီး အဆိုပါသတင်း

များကို အခြားစင်တာများမှ တာဝန်ရှိသူများ သိရှိခဲ့ပြီးနောက် AAPP မှ ဖိတ်ကြားမှုများကို လက်ခံရရှိခဲ့ပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၁) မြို့နယ်ရှိ အနံ့ပျောက်သူများ၊ ရောဂါပိုးရှိသူများနှင့် ပိုးရှိသူများနှင့် ထိစပ်မိသူများကို ထားရှိသည့် ကွာရန်တင်းစင်တာ (၂၄) ခု၌ မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အား မြှင့်တင်ရေး ဟောပြောပွဲ (၂၅) ပွဲကို ပြုလုပ်နိုင်ခဲ့ပြီး ကွာရန်တင်းစင်နေသူ (၄၅၆၁) ဦးနှင့် စေတနာ့ဝန်ထမ်း (၁၁၂၉) ဦးတို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။

- သန်လျင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၄) ခု၌ ကွာရန်တင်းစင်လူဦးရေ (၃၉၅) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၆၇) ဦး
- ကြည့်မြင်တိုင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းစင်လူဦးရေ (၁၃၅) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၃၈) ဦး
- လသာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းစင်လူဦးရေ (၆၄) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၉) ဦး

OCTOBER

- ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း ၁
- သင်တန်းပို့ချခြင်း ၃
- စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း ၅
- ထောက်ပံ့ကူညီခြင်း ၆
- မှတ်တမ်းနှင့် သုတေသန ၇
- လှုပ်ရှားမှု ၈
- စိတ်ဓါတ်မြှင့်တင်ရေး ၉
- အင်တာဗျူး ၁၁


ဟောပြောပွဲများကျင်းပခြင်းမှ အဆက်



- အလုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁)ခု၌ ကွာရန်တင်းဝင်လူဦးရေ (၁၀၀) ဦးနှင့် စေတနာ့ဝန်ထမ်း ဦးရေ (၃၅) ဦး
- လှိုင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်သူ (၃၁၂) ဦးနှင့် စေတနာ့ဝန်ထမ်း (၃၅) ဦး
- မြောက်ဥက္ကလာပမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်သူ (၄၇) ဦးနှင့် စေတနာ့ဝန်ထမ်း (၁၃) ဦး
- လှိုင်သာယာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၆) ခု၌ ကွာရန်တင်းဝင်သူ (၄၆၁) ဦးနှင့် စေတနာ့ဝန်ထမ်း (၈၉) ဦး
- မင်္ဂလာဒုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်သူ (၅၀) ဦးနှင့် စေတနာ့ဝန်ထမ်း (၈) ဦး
- တောင်ဒဂုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်သူ (၇၅၀) ဦးနှင့် စေတနာ့ဝန်ထမ်း (၃၉၀) ဦး
- ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်သူ (၂၄၇) ဦးနှင့် စေတနာ့ဝန်ထမ်း (၄၅) ဦး

• ဒဂုံ (ဆိပ်ကမ်း) မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်သူ (၂၀၀၀) ဦးနှင့် စေတနာ့ဝန်ထမ်း (၄၀၀) ဦး

အဆိုပါဟောပြောပွဲများတွင် စာရေးဆရာမလည်းဖြစ်၊ AAPP ၏ နှစ်သိမ့်ဆွေးနွေးပေးသူလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်လည်းဖြစ်သည့် ဆရာမနှင်းပန်းအိမ်မှ ဦးဆောင်ဆွေးနွေးခဲ့သည်။ AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်မှ ဆွေးနွေးပွဲများ လိုက်လံပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ပြီး AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုဝဏ္ဏန္ဒယ်၊ ကိုဇော်သန်းထွဋ်၊ ကိုခင် မောင်ဝင်းနှင့် ကိုကြည်တိုးတို့မှ ပူးပေါင်းပါဝင် ကူညီခဲ့သည်။ ဟောပြောပွဲများကို သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ Together Thanlyin၊ စေတနာ့ဝန်ထမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ■



သင်တန်းပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့်ပို့ချခြင်း



အခြေခံလူ့အခွင့်အရေး သင်တန်း ပို့ချ


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အခြေခံလူ့အခွင့်အရေး သင်တန်းအပတ်စဉ် (၉) နှင့် (၁၀)ကို စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။

သင်တန်းအပတ်စဉ် (၉) ၌ သင်တန်းသူ (၈) ဦးနှင့် သင်တန်းသား (၇) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် Shining Life Wa Youth Organizations၊ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့၊ တအာင်းကျောင်းသားနှင့် လူငယ်သမဂ္ဂ(TSYU)၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၊ ကြယ်စင်ပြေးလမ်းပရဟိတအသင်း၊ ပညာရောင်ခြည် စာကြည့်တိုက်အသင်း၊ Indigenous Social Development Organization(ISDO) တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် စိတ်ပါဝင်စားသူများဖြစ်ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် ဗမာ၊ ဝါ၊ ကချင်၊ ရှမ်း၊ ရှမ်း-တအာင်း၊ ကရင်၊ ရှမ်း-ဗမာနှင့် ချင်း တိုင်းရင်းသားများဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြသည်။

သင်တန်းအပတ်စဉ် (၁၀) ၌ သင်တန်းသူ (၉) ဦး နှင့် သင်တန်းသား (၆) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့၊ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့(CPS)၊ Green Life Alliance for Development (GLAD)၊ Kasi Kaja Survivor Group တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းဆရာဆရာမများဖြစ်ကြသည်။ ၎င်းပြင် သင်တန်းတက်ရောက်သူများသည် ရခိုင်၊ ဗမာ၊ ရှမ်း၊ ဝါ၊ လီဆူ၊ တအာင်း နှင့် ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဖြစ်ကြသည်။

အဆိုပါသင်တန်းများကို AAPP မှ သင်တန်းနည်းပြကိုဝဏ္ဏနွယ်မှ ဦးဆောင်ပို့ချပေးခဲ့သည်။ သင်တန်းတွင် အဓိက ဆွေးနွေးပေးသော အကြောင်းအရာများမှာ လူ့အခွင့်အရေးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာစာချုပ်စာတမ်းများ ပေါ်ပေါက်လာပုံ

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း အမှတ်စဉ် (၂) ပို့ချ



အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း (အွန်လိုင်း) အပတ်စဉ် (၂) ကို အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တို ဘာလ ၁၂ ရက်နေ့အထိ (၈) ရက်တာ ပို့ချပေးခဲ့ သည်။ အဆိုပါသင်တန်းကို AAPP မှ သင်တန်း

နည်းပြ ကိုကျော်ဦးမှ ပို့ချပေးခဲ့ပြီး သင်တန်းသူ (၁၀) ဦးနှင့် သင်တန်းသား (၂) ဦး၊ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ သည်။ သင်တန်းတက်ရောက် သူများသည် ညီညွတ်သော ဒီမိုကရေစီသစ်ပါတီ၊ Indigenous Social Development Organization (ISDO)၊ Kasi Kaja Survivor Group၊ သက်တံ့ရောင်စဉ်၊ Shining Life Wa Youth Organizations၊ Harmonious Youth၊ Green Life Alliance for Development (GLAD)၊ တအာင်း ကျောင်းသားနှင့် လူငယ်သမဂ္ဂ (TSYU)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ အဖွဲ့ဝင်များ နှင့် ဆရာဝန်တစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့သည် ရခိုင်၊ တအာင်း၊ လီဆူး၊ ဗမာ၊ ဝ၊ ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။

သင်တန်းပို့ချခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းသင်တန်း



အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူး

ပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်အရေး ချိုးဖောက် မှတ်တမ်းတင်ခြင်း သင်တန်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ အွန်လိုင်းမှ တစ်ဆင့် ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်း နည်းပြများအဖြစ် ကိုဝဏ္ဏန္ဒယ်နှင့် ကိုကျော်ဦးတို့မှ ပို့ချပေးခဲ့ သည်။ သင်တန်းကို သင်တန်းသူ (၆) ဦးနှင့် သင်တန်းသား (၉) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း တက်ရောက်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ စစ်မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်း၊ Civic and Justice Development Youths၊ AFFM-IUFI Shan Women's Lead၊ ကျိုဒီးလူငယ်ဖွံ့ဖြိုးရေးအဖွဲ့၊ စစ်စစ် မျိုး ဆက်သစ်၊ ကချင်အမျိုးသမီးအစည်းအရုံး- ထိုင်းနိုင်ငံ(KWAT)တောင်ရိုးအမျိုးသမီးအစည်းအရုံး၊ ရှမ်းနီလူ

ငယ်အဖွဲ့၊ နည်း ပညာတက္ကသိုလ် (ဟင်္သာတ) ကျောင်းသား များသမဂ္ဂတို့မှ အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ခေါင်းဆောင်တို့ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဗမာ၊ တအာင်း၊ ကချင်၊ ရှမ်း၊ တောင်ရိုး၊ ကရင်၊ မွန်၊ ရှမ်းနီနှင့် ဓနုတိုင်းရင်းသား များဖြစ်ကြပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်

နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ကြ သည်။ ■

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင် အစည်းအဝေးနှင့် ဆွေးနွေးပွဲများ တက်ရောက်ခြင်း

အောက်တိုဘာလ ၅ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် Kernellix အဖွဲ့နှင့် အေအေပီပီ ဝက်ဘ်ဆိုဒ် လုံခြုံရေးနှင့် ဒေတာဘေ့စ် အပလီကေးရှင်း လုံခြုံရေးဆိုင်ရာ တို့အတွက် ဆွေးနွေးခဲ့ပါသည်။

တရားဥပဒေပိုင်းဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုအတွက် ဆန်းစစ် အကြံပြုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် AAPP ၏ အတွင်းရေးမှူးဦးတိတ်နိုင်နှင့် My Justice အဖွဲ့အစည်း တို့သည် “လုပ်ငန်းအခြေပြ ဆွေးနွေးပွဲ” ပြုလုပ်ခဲ့ပါသည်။ ■

၎င်းပြင် အောက်တိုဘာလ ၂၁ ရက်နေ့တွင် AAPP ၏ အတွင်းရေးမှူးဦးတိတ်နိုင်နှင့် OSM အဖွဲ့အစည်းတို့သည်

AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် အစည်းအဝေးများ တက်ရောက်ခြင်း

အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဒီမိုကရေစီအဖွဲ့နှင့် Program ပိုင်းဆိုင် ရာအစည်းအဝေး (အွန်လိုင်း) ကို ပြုလုပ်ခဲ့ပါ သည်။

လောင်းများ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ ကတိကဝတ် များပြုလုပ်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် AAPP ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် My Justice Partner Coordination Meeting ကို တက်ရောက်ခဲ့ပါသည်။ ■

အောက်တိုဘာလ ၉ ရက်နေ့နှင့် အောက် တိုဘာလ ၁၅ ရက်နေ့တို့တွင် AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုး ကျော်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) နှင့် အသံအဖွဲ့ (Athan) တို့သည် လွှတ်တော်ကိုယ်စားလှယ်

ထောက်ပံ့ကူညီခြင်း



နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်အတွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် မကျန်းမာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ကူညီပေးလျက်ရှိသည်။ အောက်တိုဘာလအတွင်းတွင် ပုသိမ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦးကို ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ၊ နှလုံး၊ လေဖြတ်၊ အသည်း၊ အဆစ်အမြစ်ရောင်၊ အာရုံကြောအားနည်းရောဂါ ခံစားနေကြရသော နိုင်ငံရေး

အကျဉ်းသားဟောင်းနှင့် လက်ကျိုးခြင်းနှင့် ဝမ်းဗိုက်ခွဲစိတ်ထားသော နိုင်ငံရေးအကျဉ်းသားဟောင်း စုစုပေါင်း (၁၂) ဦးကို ထောက်ပံ့ကူညီခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကာလအတွင်း အခက်အခဲများကို ရင်ဆိုင်နေကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း (၂) ဦးကို သီးခြား ကူညီပေးခဲ့သည်။

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ ■

အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ ကို ထောက်ပံ့ကူညီခြင်း	၁ ဦး
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခြင်း	၁၂ ဦး
ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကို သီးခြား ထောက်ပံ့ကူညီခြင်း	၂ ဦး
စုစုပေါင်း	၁၅ ဦး

The collage consists of three social media posts from the Assistant Association for Political Prisoners (AAPP).
 - The left post is in Burmese, dated October 6, 2020, and mentions providing support for COVID-19 patients among political prisoners.
 - The middle post is in English, dated 6 October, 2020, and mentions providing COVID-19 support for political prisoners.
 - The right post is in Burmese, dated October 6, 2020, and mentions providing COVID-19 support for political prisoners.
 All posts include the AAPP logo and social media sharing icons.

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများနှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး အခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမားများနှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်ကို စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသား စာရင်းကို ထုတ်ဝေလျက်ရှိသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် စက်တင်ဘာလအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှသံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်

များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများနှင့် နှစ်သိမ့် ဆွေးနွေးပေးခြင်းနှင့် သင်တန်းများ ပို့ချပေးခြင်းစသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် စက်တင်ဘာလအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

<https://aappb.org/wp-content/uploads/၂၀၂၀/၀၉/Burmese-Chronology-and-MiR-for-August-Edit-၁.pdf>

<https://aappb.org/wp-content/uploads/၂၀၂၀/၀၉/newsletter-august-၃.pdf>

■



ကိုဗစ်-၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွှယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များ ပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလကတည်းက စတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ စက်တင်ဘာလ ကိုဗစ်သတင်းလွှာနှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော စာရင်း

များကို အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

<https://aappb.org/wp-content/uploads/၂၀၂၀/၀၉/Final-COVID-၁၉-News-Letter-in-August-Burmese.pdf>

<https://aappb.org/wp-content/uploads/၂၀၂၀/၀၉/Final-COVID-၁၉-News-Letter-in-August-English.pdf>

အထွေထွေလှုပ်ရှားမှုများ

"ထောင်တွင်းအကျဉ်းသားအခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာ" အွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲစကားပိုင်းတွင် ပါဝင်ဆွေးနွေးခြင်း



ထောင်တွင်းအကျဉ်းသား အခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာ အွန်လိုင်းတိုက် ရိုက် ဆွေးနွေးပွဲစကားပိုင်း တွင် AAPP တွဲဘက်အတွင်း ရေးမှူး ဦးဘိုကြည် ပါဝင်ဆွေးနွေး

အောက်တိုဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် သည် Voice of Myanmar (VOM) သတင်းဌာနမှ ပြုလုပ်သော "ထောင်တွင်းအကျဉ်းသား အခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာ" အွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲစကားပိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဦးဘိုကြည်မှ "အဓိက ရေတို၊ရေရှည် လုပ်ငန်းစဉ်နှစ်ခုရှိပြီး ရေရှည်အတွက် တရားရေးဝန်ကြီးဌာနကို ပြန်လည် ထူထောင်ခြင်း၊ ရဲတပ်ဖွဲ့ကို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ပြန်လည်ဖွဲ့စည်းခြင်းတို့ဖြစ်သည်။ ရေတိုအတွက် အကျဉ်းထောင်စီမံခန့်ခွဲမှု ဖြစ်သည်။ အကျဉ်းထောင်တွင်း ဝန်ထမ်းမလုံလောက်သည့်ပြဿနာရှိသည်။ သို့ဖြစ်၍ ဝန်ထမ်းများသည် နှစ်ဆခန့်ပိုမိုထမ်းဆောင်နေသည့် အနေအထားရှိသည်။ ထို့ကြောင့် ထိုဝန်ထမ်းများကို အကျိုးခံစားခွင့် ပိုပေးသင့်သည်။ နောက်တစ်ချက်မှာ အကျဉ်းထောင်လိုခြံရံရေး ဖြစ်သည်။ အကျဉ်းထောင်လိုခြံရံရေးနှင့် ပတ်သက်လာလျှင် ခေတ်မီနည်းပညာများကို အသုံးပြုသင့်သည်။ ထိုကဲ့သို့ ခေတ်မီနည်းပညာများကို အသုံးပြုလာလျှင် အကျဉ်းထောင်လိုခြံရံရေးအတွက် ပို၍ ကောင်းလာမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းသားများကို အကန့်လိုက် အမျိုးအစားသတ်မှတ်၍ စီမံခန့်ခွဲ

အုပ်ချုပ်ရန် လိုအပ်သည်။ အကျဉ်းသားအားလုံး တန်းတူဆိုသည့် ဆိုရှယ်လစ်အတွေးအခေါ်သည် အကျဉ်းထောင် အုပ်ချုပ်ရေးစနစ်ကြီးကို ပျက်ပြားသွားစေသည်။ အကျဉ်းသားအားလုံးသည် တန်းတူမဟုတ်ပါ။ တန်းတူမဟုတ်သည့်အတွက် ကျူးလွန်သည့် ပြစ်မှုအပေါ်မူတည်၍ ကွဲပြားစွာ ကိုင်တွယ်မည်ဆိုလျှင် အကျဉ်းထောင်အုပ်ချုပ်ရေးသည် ပို၍ ကောင်းလာမည်။ အကျဉ်းသားများအတွက် နစ်နာမှုများ လျော့နည်းသွားမည်ဟု ထင်မြင်မိသည်။ အကျဉ်းသားများကို ပြစ်မှုအမျိုးအစားလိုက် ခွဲ၍ထားမည်ဆိုလျှင် အုပ်ချုပ်ရသည်မှာ ပို၍ လွယ်ကူလာမည် ဖြစ်သည်" ဟု ပြောကြားခဲ့ပါသည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုလေ့လာနိုင်သည်။

- <https://www.facebook.com/VoiceofMyanmarNews/videos/၈၄၃၈၀၆၁၆၃၀၉၃၂၃၉>
- https://www.youtube.com/watch?v=၁G၆၄PMRPv၀&feature=push-sd&attr_tag=၈၀၁၇-m_၉_J_G_A_z_j_q_Y_u_z_%၃၁၆&fbclid=IwAR_jzMfity၅၅xOrevEjuVMtYKyx_vLwWSNywmeZAuzejhF၉၃LWe_j၉-J၆Lic

Myanmar Youth Stars Network (MYS) မှ ဦးဆောင် စီစဉ်သော ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းနည်းပြ ကိုထင်အောင်သည် Myanmar Youth Stars Network (MYS) မှ ဦးဆောင် စီစဉ်သော အွန်လိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့သည်။ Myanmar Youth Stars Network (MYS) သည် COVID 19 ရောဂါပိုး ကူးစက်ပျံ့ပွားမှုကာလအတွင်း ဦးတည်အုပ်စုလူငယ်များမှ HIV၊ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခြား တွေ့ကြုံနေရသော အခက်အခဲများကို ဖြေလျော့နိုင်ရန်နှင့်

၎င်းတို့အတွက် ဝန်ဆောင်မှုများအား ပိုမိုချိတ်ဆက်နိုင်ရန် အတွက် ရန်ကုန်မြို့အတွင်းရှိ ဦးတည်အုပ်စုများအတွက် ကျန်းမာရေးနှင့် အခြားသောဝန်ဆောင်မှုများ (Mental Health, GBV, Legal Support, etc) ပေးနေသော အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆွေးနွေးခဲ့ပါသည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်

ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်း ဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP) သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းကို အောက်တိုဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ပိုမိုများပြားလာခဲ့ပြီး လူမှု ကွန်ရက်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်း ရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မွန်၊ ကရင်၊ ရှမ်း၊ ကချင် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ်ဆွေးနွေး မှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ်ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက် သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သင်္ဘော သား၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် HIV ပိုးရှိသူများစသည့် အမျိုးသား၊ အမျိုး သမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ အောက်တိုဘာလ



လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “Stress management and Self-care သင်တန်း” ကို ပို့ချ

အတွင်းတွင် အမျိုးသား ၁၃၄ ဦး (အသက် ၁၈ နှစ်မှ ၇၀ နှစ် အတွင်း)၊ အမျိုးသမီး ၁၃၉ ဦး (အသက် ၁၈ နှစ်မှ ၇၂ နှစ် အတွင်း) နှင့် LGBTs လေးဦးတို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကူညီဖြေရှင်း ပေး နိုင်ခဲ့ပါသည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊






လက္ခဏာများမှာ -

- မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသော သူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့နေခြင်း
- စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေခြင်း
- စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေခြင်း
- အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံ ပြောင်းလဲသွားခြင်း
- အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲ ရှိခြင်း
- အလွယ်တကူစိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း

- HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
- ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
- အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
- မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်းစသည့် လက္ခဏာများကို ခံစားနေကြရသည်ကို တွေ့ရပါသည်။

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများနှင့် ကောင်ဆယ်လာများကို ပို့ချ



Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများနှင့် ကောင်ဆယ်လာများကို ပို့ချ

အောက်တိုဘာလအတွင်းတွင် နိုင်ငံရေး အန္တရာယ်မှတစ်ဆင့် ဆက်လက်၍ ပို့ချပေးခဲ့အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ် (MHAP) မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများနှင့် ကောင်ဆယ်လာများကို အွန်လိုင်းမှတစ်ဆင့် ဆက်လက်၍ ပို့ချပေးခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှုကဲ့သို့ လူချင်းတွေ့ဆုံရန် အခက်အခဲဖြစ်နေသော အခြေအနေနှင့် လူချင်းတွေ့ဆုံရန်ခက်ခဲသော ရပ်ဝေးမှ အကူအညီ တောင်းခံလာသူများကို စီတာကုထုံးအပြည့်အဝ ပေးနိုင်မည်ဖြစ်သည်။ ■

"ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကိုထိန်းညှိခြင်းနှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် ဗွီဒီယိုများနှင့် ဆောင်းပါးကို" ထုတ်လွှင့်ခြင်း



အောက်တိုဘာလအတွင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP) မှ သင်တန်းနည်းပြကိုထင်အောင် သည် "ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်းနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် ပတ် သက်သည့် ဗွီဒီယိုများနှင့်ဆောင်းပါး" ကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။
<https://www.facebook.com/watch/?v=၂၆၀၁၆၃၄၂၅၄၃၁၀၈၆>
<https://www.facebook.com/watch/?v=၆၂၄၆၆၆၇၄၁၆၅၅၉၂၅>
<https://www.facebook.com/watch/?v=၉၈၉၀၃၃၂၁၄၉၃၈၇၇၂>

အင်တာဗျူး

ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ AAPP မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံ ကိုဇော်မိုးသည် ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ ၇ Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ကိုဇော်မိုးမှ “ကွာရန်တင်းစင်တာတွင် ရောက်နေသည့်ပုဂ္ဂိုလ် များသည် မိမိအတွက်လည်း အန္တရာယ်ရှိ သလို အများအတွက်လည်း အန္တရာယ်ရှိပါသည်။ ထို့ကြောင့် စင်တာတွင်ရှိနေသည့် လူတစ်ဦးဦးမှ

စည်းကမ်းချိုးဖောက်လျှင် ၎င်းကိုသာ ထိခိုက်မည် မဟုတ်ဘဲ အများကိုလည်း ထိခိုက်မည် ဖြစ်သည့်အတွက် လိုက်နာရန် လိုအပ်ပါသည်။ လိုအပ်ချက်များ ရှိသော်လည်း အသက်အန္တရာယ် နှင့် တစ်ပါးသူအန္တရာယ် ကျရောက်မည်ဖြစ်၍ စည်းကမ်းများကို လိုက်နာကြရန် တိုက်တွန်းပါ သည်” ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။
<https://qday.news/detail?id=၂၀၁၃၆၆>

Home > Local News

COVID-19 နှင့်ဆက်နွယ်၍ ဖမ်းဆီး တရားစွဲဆို၊ ပြစ်ဒဏ်ချခံရသူ စုစုပေါင်း တစ်ထောင်ကျော် ရှိဟု AAPP ထုတ်ပြန်

By ဂဏ္ဍဆောင် on Thursday, October 8, 2020 - 08:33

စက်တင်ဘာအတွင်း ကာ COVID-19 ကပ်ရောဂါနှင့် ဆက်နွယ်၍ ဖမ်းဆီးတရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁,၀၉၂ ဦးရှိခဲ့ ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများကို ၂၀၂၀ ခုနှစ် ဧပြီကစတင်ကာမှတ်တမ်း ပြုစုခဲ့ မြင်းဖြစ်သည်။ စက်တင် ဘာလအတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေများကို AAPPက အောက်တိုဘာ ၆ ရက်က ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။

အင်တာဗျူး

ဗကသကျောင်းသားများနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူး ဖြေကြား

အောက်တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ဗကသကျောင်းသားများနှင့် ပတ်သက်၍ ၇ Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “ဗကသကျောင်းသားများကို ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီး၊ တရားစွဲဆိုခြင်းသည် အင်မတန်မှားယွင်းနေသည့် လုပ်ရပ်ဖြစ်သည်။ ကျောင်းသားများသည် စစ်ပွဲများရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းမပြုရန်နှင့် ရခိုင်တွင် အင်တာနက်

ပြန်ဖွင့်ရန် တောင်းဆိုခြင်းဖြစ်သည်။ ပြဿနာ၏ ဇာစ်မြစ်ကို မရှာဘဲ ဆန္ဒထုတ်ဖော်သူများကို တရားစွဲဆိုခြင်းသည် ဒီမိုကရေစီနိုင်ငံတွင်လုပ်လေ့ လုပ်ထရှိသည့်အပြုအမူ မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

<https://7day.news/၂၀၁၄၇၁?fbclid=IwAR၁JoApQOqfcy၃XiBvLvDhRxfVa-yfxBjq၉၉Z၉TAcfua0h၂GB၁S၈RySWNto>

ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူး ဖြေကြား

အောက်တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဓူဝံမီဒီယာမှ ပြုလုပ်သော အင်တာ

ဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ ကိုဗစ်-၁၉ သတင်းလွှာနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ကွာရန်တင်းစင်တာများ၌ ဟောပြောခြင်းနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့် AAPP မှ ကောင်ဆယ်လာတစ်ဦးဖြစ်သူ စာရေးဆရာမ နှင်းပန်းအိမ်တို့သည် ကွာရန်တင်းစင်တာများ၌ ဟောပြောခြင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ ကိုဗစ်-၁၉ ပထမလှိုင်း စတင်ဖြစ်ပေါ်ချိန်၌ ကွာရန်တင်းစင်တာတွင်

ကွာရန်တင်းစင်နေကြသူများကို ကြည့်လိုက်သည့် အခါ ၎င်းတို့ အကျဉ်းထောင်အတွင်းတွင် နေခဲ့စဉ် အခါက စကားပြောဖော်ရာခြင်း၊ အပြင်ဧည့်သည် ကိုမျှော်ခြင်း၊ ထောင်ဝင်စာမျှော်ခြင်းစသည့် စိတ်ခံစားချက်နှင့် လက်ရှိကွာရန်တင်းစင်တာတွင် နေကြသူများ၏ စိတ်ခံစားချက်များသည် အတူတူ ဖြစ်ပြီး ကွာဟခြင်းသိပ်မရှိပါ။ ထို့ကြောင့် ကွာရန်တင်းစင်တာတွင် နေထိုင်သည့် ကွာရန်တင်းစင် နေသူများကို သွားရောက် တွေ့ဆုံ ဟောပြောခြင်း ဖြစ်သည်။ ကွာရန်တင်းစင်တာတွင် နေကြရသည့်



အင်တာဗျူး

အခါ စိတ်အလိုမကျမှုများဖြစ်ပြီး ထူးထူးခြားခြား တွေ့ရှိရသည်မှာ စေတနာ့ဝန်ထမ်းများအတွင်း တစ်ဦးနှင့်တစ်ဦး စနောက်လျှင်တောင်မှ သည်းမခံ နိုင်လောက်အောင် စိတ်ခံစားချက်များ ဖြစ်ပေါ် လာသည်ကို တွေ့ရှိရကြောင်း၊ ပထမတွင် ကွာရန် တင်းဝင်နေသည့်သူများကိုသာ ဟောပြောပွဲပြု လုပ်မည်ဟု ရည်ရွယ်ထားသော်လည်း ထိုအခြင်း အရာကို တွေ့ရှိရသည့်အတွက် စေတနာ့ဝန်ထမ်း များအတွက်ပါ ပြုလုပ်ရန်လိုအပ်၍ စေတနာ့ဝ န်ထမ်းများနှင့် ကွာရန်တင်းဝင်နေကြသူများ အားလုံးအတွက် ဟောပြော ပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဆရာမနှင့်ပန်းအိမ်မှ ပြည်တွင်းတွင် နေထိုင် ၍ ကိုဗစ်ဖြစ်သူများသည် ဆင်းရဲမွဲတေမှုပြဿနာ ၏ ဖိစီးမှုတစ်ခု၊ ကိုဗစ်၏ဖိစီးမှုတစ်ခု၊ ထိုကိုဗစ်

တွင်တောင်မှ အပြစ်၏သားကောင်ဟု ပြောဆို ခြင်းခံရသည့် ဖိစီးမှုတစ်ခု၊ ထိုသုံးခုပေါင်းသည့် အခါတွင် ဖိစီးမှုဒေါသများ၊ စိတ်ဓာတ်ကျဆင်း မှုများ၊ စိတ်ဒဏ်ရာများ၊ ခွဲခြားဆက်ဆံခြင်းခံရ သည်ဆိုသည့် ခံစားမှုများအားလုံး စုံပြုသွားသည့် အတွက် တနိုင်လုံးအနေဖြင့် စိတ်ဖိစီးမှုပြဿနာ အတွက် ကောင်ဆယ်လင်းများစွာ လိုအပ်သည်ဟု ပြောကြားခဲ့ သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://burmese.voanews.com/a/covid-mental-health/၅၆၂၅၂၁၆.html?fbclid=IwARorpLLXhkoZ၅mMBBkSvNzsUGczScKqiKR-S-၉G၆Ib_rOEGcCHLRe၇HNso ■

အကျဉ်းထောင်တွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် သည် Myanmar Platform သတင်းဌာန မှ

ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆို ပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ အကျဉ်း ထောင်တွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ ပြော ကြားခဲ့ပါသည်။ ■

ASSISTANCE
ASSOCIATION FOR
POLITICAL
PRISONERS (AAPP)

နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း

NLD ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူးဦးတိတ်နိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးခံထားရခြင်း နှင့်ပတ်သက်၍ ၇ Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “ရွေးကောက်ပွဲတစ်ခုမှာ ကိုယ်စားလှယ်လောင်းများ ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးခွင့်သည် ဒီမိုကရေစီစနစ်တစ်ခု၏ စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ထိုသို့အခြေအနေမျိုးတွင် ဖမ်းဆီးခြင်း ခံရသည့်ကိစ္စသည် လုံးဝမဖြစ်သင့်သည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် AAPP မှ ကြေညာချက်ထုတ်ရခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်သည် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီး ထားခြင်းနှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=၂၀၂၈၆၇&fbclid=IwAR၁-vWVc-၃PjAr၄p၅-၃lC၉L၃LX၂lNaScozFooZ၇Yowb_Ls၆၃၀၃aLdAe-ox၄

<https://web.facebook.com/rfaburmese/photos/a.၁၀၁၅၀၅၂၂၅၆၀၁၅၃၁၂၈/၁၀၁၆၀၄၇၀၂၁၈၂၅၃၁၂၈/?rdc=၁&rdm>

ကိုဗစ်-၁၉နှင့် အကျဉ်းထောင်အခြေအနေများနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူးမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ဧရာဝတီသတင်းဌာန နှင့် ဒီဗွီဘီသတင်းဌာန တို့မှ ပြုလုပ်သော အင်တာဗျူးများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ အင်တာဗျူးများတွင် ဦးတိတ်နိုင်မှ ကိုဗစ်-၁၉ နှင့် အကျဉ်းထောင်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါ သည်။



နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်မေးမြန်းရန်

တိတ်နိုင် (အတွင်းရေးမှူး)
+၉၅(၀) ၉၄၂ ၈၀၂ ၃၈၂၈
ဘိုကြည် (တွဲဘက်အတွင်းရေးမှူး)
+၉၅(၀) ၉၄၂ ၅၃၁ ၈၈၄၀
အောင်မျိုးကျော်
(ရန်ကုန်ရုံးတာဝန်ခံ)
+၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈